



ပထမ ပုဂ္ဂလိကဘဏ် လီမိတက် FIRST PRIVATE BANK LIMITED

NO. 619-621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
PABEDAN TOWNSHIP, YANGON, UNION OF MYANMAR.

TELEPHONE: 095-1-376 451 ~ 452 / 378 267 ~ 269.
095-1-251 748 ~ 749 / 246 786

FAX: 095-1-242 320/ 250 148/ 251 747.
Website: www.firstprivatebank.com.mm

e-mail: fpbho.ygn@gmail.com
hofirst.private@gmail.com

ပထမပုဂ္ဂလိကဘဏ်အစုရှင်များသို့ မေတ္တာရပ်ခံပန်ကြားချက်

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၃)ရက်

၁။ နှစ်စဉ်ပုံမှန်နှစ်ပတ်လည်အထွေထွေအစည်းဝေးကို Covid-19 ရောဂါပျံ့နှံ့မှုကြောင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် အတွက် ပုံမှန်အတိုင်းကျင်းပရန်မဖြစ်နိုင်တော့ပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လူဦးရေ(၃၀)ထက်ပိုသော လူစုလူဝေးမပြုလုပ်ရန် အမိန့်စာထုတ်ပြန်ထားပါသည်။

၂။ (၂၉)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို အစုရှင်များတက်ရောက်သော အစည်းအဝေးအစား (Video Conference)ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။ ဗီဒီယိုကွန်ဖရင့်(Video Conference)ကို အထမြောက်အောင်မြင်စွာကျင်းပနိုင်ရန် အစုရှင်အားလုံး၏ (၃၀%) (Quorum) ပြည့်မီရန်နှင့် ပါဝင်ဆွေးနွေးရန် လိုအပ်ပါသည်။

၃။ သို့ပါ၍ အစုရှင်များမှ မိမိတို့ကြိုက်နှစ်သက်ရာ အခြားအစုရှင်တစ်ဦးဦးကို မိမိကိုယ်စားပါဝင်ဆွေးနွေးစေပြီး လိုအပ်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရန်အတွက် ကိုယ်စားလှယ်(Proxy) လွှဲအပ်ရန်လိုအပ်ပါသည်။ (သာဓကအနေဖြင့် လက်ရှိဒါရိုက်တာအဖွဲ့ဝင်တစ်ဦး၊ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ/အတွင်းရေးမှူးနှင့် မိမိတို့နှင့်နီးစပ်ရာဘဏ်ခွဲ မန်နေဂျာအသီးသီးအားဆက်သွယ်၍ ကိုယ်စားလှယ်လွှဲအပ်နိုင်ပါသည်။) ကိုယ်စားလှယ်(Proxy) လွှဲအပ်သည့်ပုံစံကို သိရှိ လိုက်နာနိုင်ရန် ဘဏ်ခွဲမန်နေဂျာများထံတွင်၎င်း၊ ရန်ကုန်စတော့အိတ်ချိန်း၏Website “<https://ysx-mm.com>” နှင့် ပထမပုဂ္ဂလိကဘဏ် website www.firstprivatebank.com.mm” တို့တွင်၎င်း တင်ပြထားပါသည်။

၄။ (Video Conference) ဗီဒီယိုကွန်ဖရင့်ကို (၂၀၂၀ခုနှစ် ဇူလိုင်လ ၂၇ရက်)တွင် ကျင်းပပြုလုပ်နိုင်ရန် ရည်မှန်း ထား၍ (၂၀၂၀ခုနှစ်၊ဇူလိုင်လ-၂၀ရက်)ကိုနောက်ဆုံးထား၍ ကိုယ်စားလှယ်လွှဲအပ်ခြင်းကို စာဖြင့်လည်းကောင်း၊ (E-mail/Fax)ဖြင့်လည်းကောင်းပေးပို့ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

၅။ (Video Conference) ဗီဒီယိုကွန်ဖရင့် ထမြောက်အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လိုအပ်သော အစုရှင်အားလုံး၏(၃၀%)(Quorum)ပြည့်မီပါမှသာ နှစ်ပတ်လည်အစည်းဝေးထမြောက်အောင်မြင်မည်ဖြစ်သဖြင့် မဖြစ်မနေ ကိုယ်စားလှယ်လွှဲအပ်ရန် အသိပေးအကြောင်းကြားအပ်ပါသည်။

၆။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဝင်ရောက်အရွေးခံမည့်ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ အခန်း(၁၀)၊ ပုဒ်မ(၇၆)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)မှ(၈) အထိတွင် ဖော်ပြထားသည့် အရည်အချင်းများနှင့်ကိုက်ညီရမည်ဖြစ်ပါသည်။ (ဒါရိုက်တာအဖွဲ့ဝင်လျှောက်လွှာများကို “<https://ysx-mm.com>” နှင့် ပထမပုဂ္ဂလိကဘဏ် website www.firstprivatebank.com.mm” တို့တွင် download ရယူဖြည့်စွက်ပြီး (၁၆.၁၁.၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ပထမပုဂ္ဂလိကဘဏ်လီမိတက်(ရုံးချုပ်)နှင့် နီးစပ်ရာဘဏ်ခွဲများသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

အမိန့်အရ

(မြင့်ဇော်)
တွဲဘက်အတွင်းရေးမှူး
ဒါရိုက်တာအဖွဲ့

ပထမပုဂ္ဂလိကဘဏ်လီမိတက်

ကိုယ်စားမဲပေးရန်ခန့်အပ်လွှာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏အစုရှင် ကျွန်ုပ် ဦး/ဒေါ် _____သည် ကျွန်ုပ်ကိုယ်စား ဦး/ဒေါ် _____ နိုင်ငံသားစိစစ်ရေးကဒ် _____အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက် နှင့် အခြားရွှေ့ဆိုင်းသော မည်သည့်အစည်းအဝေးများတွင်မဆို တက်ရောက်ရန်နှင့် ဆန္ဒမဲပေးရန် ခန့်အပ်လိုက်ပါသည်။

- မှတ်ချက် - ကိုယ်စားလှယ်ခန့်အပ်ခံရသူသည် (၃၀-၉-၂၀၂၀)နေ့တွင် ဘဏ်အစုရှယ်ယာ ပိုင်ဆိုင်ထား သည့် အစုရှင်ဖြစ်ရပါမည်။
- ကိုယ်စားမဲပေးရန်ခန့်အပ်လွှာကို(၁၈-၁၂-၂၀၂၀)ရက်ထက်နောက်မကျဘဲ ပထမပုဂ္ဂလိကဘဏ် ရုံးချုပ် (သို့မဟုတ်) နီးစပ်ရာဘဏ်ခွဲများသို့ ပေးပို့ရပါမည်။
- အစည်းအဝေးအထမြောက်စေရန်အတွက် အစည်းအဝေးမတက်ရောက်နိုင်ပါက မပျက်မကွက် ကိုယ်စားလှယ်လွှဲပေးပါရန်။

လက်မှတ် _____
 အမည် _____
 နိုင်ငံသားစိစစ်ရေးကဒ်အမှတ် _____
 လိပ်စာ _____
 Special Code (သို့) Security No. _____


ပိုင်ဆိုင်သည့်အစုအရေအတွက် ()

နေ့စွဲ။ ၂၀၂၀ ခုနှစ်၊ လ၊ ရက်။
 မှတ်ချက်။ ကိုယ်စားလှယ်လွှဲစာတရားဝင်စေရန်အတွက် အခွန်တံဆိပ်ခေါင်း ၅၀/- (ငါးဆယ်ကျပ်) ကပ်ရပါမည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(၂၉)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင်ဒါရိုက်တာအဖြစ်အရွေးခံရန်

လျှောက်ထားသူ၏ကိုယ်ရေးမှတ်တမ်းအကျဉ်း



၁။ အမည် -----

၂။ အဘအမည် -----

၃။ လူမျိုး/ဘာသာ -----

၄။ မွေးနေ့/အသက် -----

၅။ နိုင်ငံသားစိစစ်ရေးကဒ်အမှတ် -----

၆။ ပညာအရည်အချင်း -----

၇။ လက်ရှိအလုပ်အကိုင် -----

၈။ ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင် -----

၉။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း(မရှိပါကမရှိကြောင်းဖော်ပြရန်)

(က)လုပ်ငန်းအမည် -----

(ခ)ရာထူး -----

(ဂ)လုပ်ငန်းတည်နေရာလိပ်စာ/ဖုန်း -----

၁၀။ ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်းတွင်တာဝန်ထမ်းဆောင်ဖူးပါက

(က)ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်းအမည် -----

(ခ)အမြင့်ဆုံးထမ်းဆောင်ခဲ့သည့်ရာထူး/လုပ်သက် -----

၁၁။ တရားမဝင်သောနည်းလမ်းမှရရှိသည့်ငွေကြေးခဝါချမှုကင်းရှင်းကြောင်းကိုယ်တိုင်ကတိခံဝန်ချက်

၁၂။ ဆက်သွယ်ရန်လိပ်စာ -----

၁၃။ ပိုင်ဆိုင်သည့်အစုရှယ်ယာအရေအတွက်နှင့်

အစုရှယ်ယာအမှတ်(သို့) IDနံပါတ် -----

လက်မှတ်-----

အမည်-----

မှတ်ချက် - ဒါရိုက်တာအဖြစ်ဝင်ရောက်အရွေးခံလိုပါက ဤလျှောက်လွှာကို(၁၆-၁၁-၂၀၂၀)နေ့ထက်နောက်မကျဘဲ

ပထမပုဂ္ဂလိကဘဏ်ရုံးချုပ် အမှတ်(၆၁၉/၆၂၁)ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းဒေါင့်၊ ပန်းဘဲတန်းမြို့နယ်သို့

အရောက်ပေးပို့ပါရန်။

အထူးပန်ကြားချက်-ဒါရိုက်တာအဖြစ်အရွေးခံလိုပါက(၃၀-၉-၂၀၂၀)နေ့တွင်အစုရှယ်ယာအနည်းဆုံး(၁၀၀)စုပိုင်ဆိုင်ရန်

လိုအပ်ပါသည်။

(ပူးတွဲ)

ဒါရိုက်တာအဖြစ်အရွေးချယ်ခံရန်အဆိုပြုသူများအား မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ အခန်း(၁၀)၊ ပုဒ်မ(၇၆)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)မှ(၈) အရ ရာထူးတာဝန်နှင့် သင့်မြတ်လျော်ကန်မှု ရှိ/မရှိကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။

- (၁) ငွေကြေးနှင့်ဘဏ်လုပ်ငန်း၊ စီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်း(သို့မဟုတ်) သက်ဆိုင်ရာကဏ္ဍတစ်ခုခုတွင် ပညာအရည်အချင်း (သို့မဟုတ်) အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သော အရည်အချင်းများ (သို့မဟုတ်) ထိရောက်သည့် အတွေ့အကြုံများ။
- (၂) အဆိုပါပုဂ္ဂိုလ်သည် လိမ်လည်လှည့်ဖျားမှု၊ မရိုးမဖြောင့်မှု(သို့မဟုတ်) အခြားမလျော်မကန်မှုပြုမှုကြောင်း ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းကဖြစ်စေ၊ ပြည်တွင်းပြည်ပတွင်ဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ စုံစမ်းစစ်ဆေးခြင်း (သို့မဟုတ်) စုံစမ်းစစ်ဆေးခံရခြင်း။
- (၃) အဆိုပါပုဂ္ဂိုလ်သည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပရှိ တရားရုံးတစ်ခုခုက ပြစ်ဒဏ်ချမှတ်ခြင်းခံရခြင်း ရှိ/မရှိ။
- (၄) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ လူမွဲစာရင်းခံရသူအဖြစ် ကြေညာခံရခြင်း ရှိ/မရှိ။
- (၅) အဆိုပါပုဂ္ဂိုလ်သည် ကြွေးမြီပြန်လည်ပေးဆပ်မှုအပါအဝင် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ တရားရုံး တစ်ခုခု၏ ဆုံးဖြတ်ချက် (သို့မဟုတ်) အမိန့်တစ်ခုခုကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ ဟုတ်/မဟုတ်။
- (၆) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ တရားရုံးတစ်ခုခုကသော်လည်းကောင်း၊ နိုင်ငံတော်တွင် အစိုးရဆေးဘုတ်အဖွဲ့ကသော်လည်းကောင်း၊ စိတ်မနှံ့သူဖြစ်သည်ဟုကြေညာထားခြင်းခံရသူ ဟုတ်/မဟုတ်။
- (၇) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ကြပ်မတ်ကွပ်ကဲခြင်း၊ စည်းမျဉ်းအရအရေးယူခြင်း ကြောင့်သော်လည်းကောင်း၊ ဗဟိုဘဏ်ကသော်လည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်း (သို့မဟုတ်) ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ခုခုတွင် ဒါရိုက်တာ (သို့မဟုတ်) အရာရှိအဖြစ်ထမ်းဆောင်ခြင်းမှ ထုတ်ပါယ်ခြင်း (သို့မဟုတ်) ရာထူးရပ်ဆိုင်းခြင်းခံရသူ ဟုတ်/မဟုတ်။
- (၈) အဆိုပါပုဂ္ဂိုလ်သည် နိုင်ငံတော်တွင်ဖြစ်စေ၊ အရပ်ဒေသတစ်ခုခုတွင်ဖြစ်စေ လိုင်စင်အား ခေတ္တရပ်စဲခြင်း (သို့မဟုတ်) ရပ်စဲခြင်းခံထားရသည့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခု၏ အဓိကအစုရှယ်ယာရှင်၊ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်တစ်ဦး ဟုတ်/မဟုတ်။